

遇见, 碰见

ကြိမ်ဖန်များစွာ ကဝါ <kyein phan mya: zwa> 多次; ~ သွားခဲ့၏။ 去过多次。

ကြိမ်မီးအိုး ကါ <kyein mi: on> 长时间经受煎熬 (心情痛苦, 忧伤, 悲愤); စိတ်ထဲတွင် ~ သလိုခံစားနေရ၏။ 心里经受着长时间苦痛的煎熬。

ကြိမ်မြောက် မါ <kyein myaut> 第……次, 第……届: ၁၀ ~ ညီလာခံ 第十次大会

ကြိမ်ရေ နါ <kyein yei> 次数; အများ ~ လျော့လာသည်။ 犯错的次数减少了。

ကြိမ်ရိုင် နါ <kyein yain> 藤围席, 藤围子

ကြိမ်လုံး နါ <kyein lon> 藤鞭

ကြိမ်လုံးပြစ် နါ <kyein lon: pyit> = ကြိမ်ဒဏ်

ကြိမ်အပ် နါ <kyein at> (织网等用的) 藤针

ကြိမ်း ကါ <kyein> ①斥责, 训斥; အဖေကသားကို ~ နေသည်။ 父亲正在训斥儿子。②吹嘘, 大吹大擂, 口吐狂言 ③威胁, 恐吓

ကြိမ်းကြိမ်းထ ကါ <kyein: gyein: hta'> (古) 猖獗, 叛乱

ကြိမ်းခတ် ကါ <kyein: khat> ①歌唱 ②打雷

ကြိမ်းချွတ် ကါ <kyein: khyut> = ကြိမ်းခတ်

ကြိမ်းပ ကါ <kyein: ba'> 自我吹嘘, 自夸; သူ့ကိုယ်သူ့အတော်ဆုံးလို ~ နေတယ်။ 自夸最聪明。

ကြိမ်းမောင်း ကါ <kyein: maun> 申斥, 恐吓; ပြင်းပြင်းထန်ထန် ~ သည်။ 严厉申斥。

ကြိမ်းဝါး ကါ <kyein: wa:> ①威吓, 威胁, 恫吓; ②自我吹嘘, 自夸

ကြိမ်းဝဲ ကါ <kyein: hwe> (诗) 威吓, 威胁, 恫吓

ကြယ် နါ <kye> ①【天】星; 恒星: ~ ဝု 群星 / ~ အမှတ်စဉ် 星号 • ②星状物 ③明星 (指演员等)

ကြယ်ကြွေ ကါ <kye khwei> 【天】陨石堕下, 星陨落

ကြယ်ခွပ် ကါ <kye khut> (迷信) 两星相克

ကြယ်ငါး နါ <kye nga> 【动】海星 (starfish)

ကြယ်စေ့ နါ <kye zi'> 纽扣, 扣子

ကြယ်တံခွန် နါ <kye d-gun> 【天】慧星, 扫帚星

ကြယ်တံခွန်ခိုး နါ <kye d-gun kho> 【天】慧星光, 慧发

ကြယ်တံခွန်ခေါင်း နါ <kye d-gun gaun> 【天】慧星核

ကြယ်တံခွန်ပန်း နါ <kye d-gun pan> 【植】矮百合 (Blazing star)

ကြယ်တံမြက်စည်း နါ <kye d-byet si> = ကြယ်တံခွန်

ကြယ်ဒွေးဖော် နါ <kye dwei: baw> 【天】联星, 双星

ကြယ်နဂါး နါ <kye n-ga> 【天】天蝎座

ကြယ်နီ နါ <kye ni> ①【天】金星, 启明星 ②红星

ကြယ်ပတ္တမြား နါ <kye b-d-mya> 【天】白羊宫星座

ကြယ်ပျံ I နါ <kye byan> 【天】流星, (流星的) 曳光

②闪电 II ကါ <kye byan> 星陨落

ကြယ်ပြာပန်း နါ <kye bya ban:/kye bya ban> 【植】开蓝色星形花的一种植物

ကြယ်ပွင့် နါ <kye bwin'> 星状物 (可做装饰)

ကြယ်မိကျောင်း နါ <kye mi' gyaun> 【天】北斗七星

ကြယ်မြှားပူး နါ <kye hmwa bu> = ကြယ်ဒွေးဖော်

ကြယ်ရံနိုင် နါ <kye yan nain ngan/kye yan nain gan> 卫星国

ကြယ်ရံမြို့ နါ <kye yan myo'> 卫星城

ကြယ်ရက် နါ <kye yet> 【天】恒星日

ကြယ်လောင်း နါ <kye laun> 【天】星云

ကြယ်သီး နါ <kye dhi:/kyi dhi> 扣子; ~ ကွင်း 扣鼻儿, 纽扣 / ~ ပေါက် 扣眼儿 / နှိပ် ~ 子母扣, 按扣

ကြယ်သီးတံ နါ <kye dhi: dan> 布纽

ကြယ်သီးတပ် ကါ <kye dhi: tat/kyi dhi: tat> 钉扣子

ကြယ်အုပ်ဆောင်း နါ <kye out hsaun> 【天】毕宿

ကြယ်ပုပါ နါ <kye out ba/kye u' ba> 陨石, 流星

ကွဲ I ကါ <kwa'> ①弯着腰, 屈着身子; ကိုယ်ကိုညှတ် ~ ၍ 屈着身子 ②叉开两腿 (像罗圈腿); လှဝကြီးလမ်းကြာကြာ ရောက်ရလို့ပေါင် ~ နေပီ။ 大胖子路走多了, 两条腿累得像罗圈腿了。II နဝါ <kwa'> 罗圈腿; ပု~~လူ 罗圈腿的人 III ဝါ <kwa'> ①长辈对晚辈或同辈男子间用, 表示亲热、肯定的语气, 可用于名词、动词或句子之后; ဟေ့မောင်တင်လုပ်ပေး ~ ။ 喂, 貌丁, 加油干哪! / ဦးတင့်ဆိုတာငါ ~ ။ 我就是吴丁。 / ခါမင်းဥစ္စာ ~ ။ 这是你的东西。 / ဟုတ်တာပေါ့ ~ ။ 当然是呀! ②用于名词后表夸奖; မောင်သန်း ~ ။ 好哇, 貌丹! / ဖေ့သားကြီး ~ ရှန်းပေး။ 驾! (吆喝牲口)

ကွေးကွေး ကဝါ <kwa' yi: kwa' yo> (古) 矮小

ကွာ I ကါ <kwa> ①脱落, 剥落; အနာဖေး ~ ကျသည်။ 伤疤掉了。②有缝隙, 空隙, 有距离, 离开; အိမ်နဲ့ကျောင်းနဲ့ တယ်လောက် ~ သလဲ။ 家离学校多远! / စားပွဲနဲ့နံရံ ~ နေတယ်။ 桌子不挨着墙。③离婚; သူတို့လင်မယား ~ ကြပြီ။ 他们夫妻离婚了。④不同, 差别, 差异; လုပ်ပုံချင်းသိပ်မ ~ တူး။ 做法差不多。II ဝါ <kwa> 长辈对幼辈或平辈之间用, 有时表示劝导或不耐烦的语气; သူပြောတာ မှန်ပါတယ် ~ ။ 他说的对呀! / ဒီလိုမလုပ်ပါနဲ့ ~ ။ 别这样做!

ကွာကင်း ကါ <kwa kin> 分离, 分开, 离开; စောင်းသမားသည် စောင်းနှင့်(၇)ရက် ~ လျှင်လက်ပျက်သည်။ 弯琴手七天不摸琴, 手就生了。 / အပင်သည်နေရောင်ခြည်နှင့် ~ လျှင်သန်မည်မဟုတ်။ 植物离开阳光长不壮。

ကွာခိုး နဝါ <kwa kho> (诗) 远

ကွာခြား ကါ <kwa khya> ①不同, 区别, 差异; ~ သောအ